

1.0 ရည်ရွယ်ချက် -

Summa Health System (“SHS”) သည် ကျသင့်ငွေ တောင်းခံခြင်းနှင့် ပေးချေငွေ ကောက်ယူစုဆောင်းခြင်းများဖြင့် ဆက်စပ်သည့်အလျောက် လူနာများ၊ အာမခံပေးသူများအား အသိပညာပေးအပ်ခြင်းကို ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ လူမျိုး၊ အသက်အရွယ်၊ လိင်၊ လူမျိုးစုနောက်ခံသမိုင်း၊ မူလနိုင်ငံ၊ နိုင်ငံသားဖြစ်မှု၊ မူလဘာသာစကား၊ ယုံကြည်ကိုးကွယ်ရာဘာသာ၊ ပညာရေး၊ အလုပ်အကိုင် သို့မဟုတ် ကျောင်းပညာအခြေအနေ၊ ပင်ကိုယ်စရိုက်၊ ဆက်ဆံရေး၊ အာမခံလွှမ်းခြုံနိုင်မှု၊ လူမှုအသိုင်းအဝန်း ရပ်တည်မှု သို့မဟုတ် အခြား ခွဲခြားဆက်ဆံမှု အကြောင်းတရားများပေါ်မူတည်ခြင်းမရှိဘဲ အကောင်းဆုံးများတွင် ငွေပေးချေခြင်းကို တပြေးတည်းလုပ်ဆောင်ပါမည်။ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ငွေကြေးအကူအညီပေးအပ်ရေး (“HFA”) မူဝါဒအောက်တွင် ကုသမှုအတွက် ပံ့ပိုးမှုများကို တစ်ဦးတစ်ယောက်က ရှိနိုင်ခြင်း ရှိမရှိကို ဆုံးဖြတ်ပေးရန် သင့်လျော်သော အားထုတ်မှုများ ဆောင်ရွက်ခြင်းမပြုရသေးမီ တစ်ဦးတစ်ယောက်ထံမှ ငွေပေးချေမှု ရရှိရန် အပိုဆောင်း ငွေကြေးကောက်ခံမှု ဆောင်ရွက်ချက်များကို (သို့မဟုတ် ဤနေရာမှ စတင်သတ်မှတ်ထားသည့်အတိုင်း “ECA” ဟုလည်းကောင်း) Summa Health System ပြုလုပ်မည် မဟုတ်ပါ။

အာမခံပေးသူတိုင်းအား ၎င်းတို့၏ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိမှုများအကြောင်း သတိပြုမိရန်နှင့် နားလည်နိုင်စေရန် သင့်လျော်သော အချိန်နှင့် ဆက်သွယ်ပြောဆိုမှုများ ပြုလုပ်ပေးသွားပါမည်။ အမှန်တကယ်ပေးအပ်၍ သင့်လျော်စွာ မှတ်တမ်းပြုထားသော ဝန်ဆောင်မှုများအတွက် ငွေကြေးကြေးရေကိစ္စရပ်များကို အာမခံပေးသူက တာဝန်ယူထားရပါမည်။ Summa Health System ကိုယ်စားလှယ်များ နှင့်/သို့မဟုတ် ခန့်အပ်ထားသူများက ၎င်းတို့၏ HFA ကို ကျယ်ပြန့်စွာ ထုတ်ပြန်ပေးပါမည်။ လူနာတစ်ဦးချင်းစီ၏ အာမခံ လွှမ်းခြုံနိုင်မှုကို နားလည်ခြင်းသည် မူဝါဒကိုင်ဆောင်သူ၏ တာဝန်ဖြစ်ပါသည်။ အာမခံလွှမ်းခြုံနိုင်မှုတွင် ကျန်ရှိသော မည်သည့်ဆင့်ပွား လူနာတာဝန်ရှိမှုမဆိုကို အာမခံပေးသူ၏ အာမခံလွှမ်းခြုံနိုင်မှုနှင့် အကျိုးကျေးဇူးပုံစံတွင် သတ်မှတ်ထားပါသည်။

System Health System သည် အကျိုးဝင်မှု၊ တောင်းဆိုမှုအပေါ် တရားဝင်ဆုံးဖြတ်မှုနှင့် လူနာအတွက် အာမခံ ပေးအပ်သူက ကျခံပေးမည့်ပမာဏကို ဆုံးဖြတ်ခြင်းများအတွက် အာမခံပေးသူများနှင့် အာမခံ လုပ်ငန်းများထံမှ အကျိုးခံစားခွင့်များနှင့် အခြားအချက်အလက်များအပေါ် မှီခိုအားထားရပါသည်။

2.0 ဆောင်ရွက်မှုနယ်ပယ် -

အာမခံပေးသူထံ ငွေတောင်းခံမှုနှင့် ကောက်ခံမှု မူဝါဒသည် Summa Health System (ဆေးရုံများ) တွင် အကျိုးသက်ရောက်မှုရှိပါသည်။

3.0 ဖွင့်ဆိုချက်များ -

Summa Health System (SHS) – သည် အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းယိုး အရှေ့မြောက်ပိုင်းတွင်ရှိသော အကျိုးအမြတ် မယူသည့် ပေါင်းစည်းထားသော ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်သောစနစ် ဖြစ်ပါသည်။ Summa Health System Corporate ဝန်ဆောင်မှုစင်တာများ တည်ရှိသည့်လိပ်စာမှာ - 1077 Gorge Blvd, Akron, Ohio 44310 ဖြစ်ပါသည်။

အပိုဆောင်းကောက်ခံမှု ဆောင်ရွက်ချက်များ (ECAs) တွင် - ၁) တစ်ဦးတစ်ယောက်၏ ကြွေးမြီကို အခြားတစ်ဦးသို့ ရောင်းချခြင်း ၂) တစ်ဦးတစ်ယောက်၏ ကောင်းကျိုးမရှိသော အချက်အလက်များကို စားသုံးသူဆိုင်ရာ ခရက်ဒစ်သတင်းပို့သည့် အေဂျင်စီများ သို့မဟုတ် ခရက်ဒစ်ဗျူရီများထံ သတင်းပို့ခြင်း ၃) ယခင်ငွေကြေး တောင်းခံမှုကို မပေးချေထားသည့်အတွက် လိုအပ်သော ဆေးဘက်ဆိုင်ရာ ကုသမှုများ မပေးအပ်မီ ငွေကြေးပေးချေရန် လိုအပ်ခြင်း၊ ရွှေ့ဆိုင်းခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ၄) တစ်ဦးတစ်ယောက်အား တရားစွဲဆိုထားခြင်း သို့မဟုတ် တစ်ဦးတစ်ယောက် ပိုင်ဆိုင်သော ပစ္စည်းအား အာမခံအဖြစ် ရယူထားခြင်း စသည့် ဥပဒေအရ သို့မဟုတ် တရားရေးဆိုင်ရာ လုပ်ဆောင်ချက်လိုအပ်သော ဆောင်ရွက်ချက်များ (ခြွင်းချက်များတွင် ဒေဝါလီခံရန် တောင်းဆိုထားသည့် အထောက်အထားနှင့် တကိုယ်ရည်ထိခိုက်မှုအတွက် ဆေးရုံမှ ပစ္စည်းထိန်းသိမ်းထားမှုအပေါ် တရားရုံးဆုံးဖြတ်ချက်/ ဖြေရှင်းချက် တို့ပါဝင်သော်လည်း) ပါဝင်ပါသည်။

ကျန်းမာရေးစောင့်ရှောက်ဆိုင်ရာ ငွေကြေးအကူအညီ (HFA) - Summa Health System သည် အပြည့်အဝ ငွေကြေးမတည်ထားသော အစီအစဉ်ဖြစ်ပါသည်။ ဤနေရာတွင် ဖော်ပြထားသော ဝင်ငွေဆိုင်ရာနှင့် အခြားအကျိုးဝင်သည့် အချက်အလက်များနှင့် ကိုက်ညီသည့် ကျန်းမာရေးအာမခံ မရှိသော လူနာများနှင့် အာမခံလွှမ်းခြုံနိုင်မှု တစ်စိတ်တစ်ပိုင်းသာ ရှိသူများ (ဆိုလိုသည်မှာ အာမခံ မထားသောသူများနှင့် အာမခံမလုံလောက်သူများဖြစ်သည်) အကျိုးဝင်ပါသည်။

4.0 မူဝါဒ

ဆေးရုံဝန်ဆောင်မှု ငွေစာရင်းရှင်းတမ်းတစ်စောင်ကို လူနာ/အာမခံပေးသူထံ နှစ်တိုး ငွေတောင်းခံမှု စက်ဝန်းပုံစံဖြင့် ပေးပို့ပါသည်။ လူနာတွင် အာမခံလွှမ်းခြုံနိုင်မှု မရှိလျှင် ကိုယ်တိုင်ပေးသည့် လူနာဖြစ်သဖြင့် ဝန်ဆောင်မှုများ ပေးအပ်ပြီးနောက် ထိုငွေစာရင်းရှင်းတမ်းကို ပေးပို့ပါသည်။ လူနာတွင် အာမခံကိုင်ဆောင်သူမှတစ်ဆင့် လွှမ်းခြုံမှုရှိသည့် ကိစ္စရပ်များတွင် ဝန်ဆောင်မှုများ ပြုလုပ်ပြီးနောက် တောင်းခံမှု တင်ပြပြီး၍ တောင်းခံမှုကို အာမခံကိုင်ဆောင်သူက တရားဝင်ဆုံးဖြတ်ပြီးသည့်အခါ ငွေစာရင်းရှင်းတမ်းကို ပေးပို့ပါသည်။ လူနာက အချက်အလက်ပိုမိုပေးအပ်ရန် လိုအပ်သောကြောင့် တောင်းခံမှုကို တရားဝင်ဆုံးဖြတ်ခြင်းအား ရပ်တန့်လိုက်ခြင်းကဲ့သို့သော ကိစ္စရပ်များတွင် တောင်းခံမှုအား ဆောင်ရွက်ခြင်းမပြုမီ ငွေစာရင်းရှင်းတမ်းကို လူနာ နှင့်/သို့မဟုတ် အာမခံပေးသူထံ ပို့ပေးပါလိမ့်မည်။


Summa Health System ကိုယ်စားလှယ်များ နှင့်/သို့မဟုတ် ၎င်းတို့ ခန့်အပ်ထားသူများက လူနာ/အာမခံသူများထံ ငွေစာရင်း ရှင်းတမ်း တောင်းခံမှု စက်ဝန်းကာလအတွင်း ငွေကောက်ခံမှုပြုလုပ်နိုင်ရန်အတွက် ဆက်သွယ်ရန် (တယ်လီဖုန်း/လက်ကိုင် ဖုန်း၊ စာတိုက်မှ သို့မဟုတ် အီးမေးလ်ဖြင့် စသည်တို့အပါအဝင်) ကြိုးစားနိုင်ပါသည်။ ငွေကောက်ခံရန် ကြိုးစားမှုများကို လူနာအကောင့်တွင် မှတ်တမ်းတင်ထားပါသည်။

ငွေစာရင်းရှင်းတမ်း စက်ဝန်းကာလ -

ငွေစာရင်းရှင်းတမ်းနှင့် ကြွေးကျန် လျှော့ခြင်း စက်ဝန်းကို ပထမဆုံး ငွေစာရင်းရှင်းတမ်းအား လူနာထံ ပေးပို့လိုက်သည့် အချိန် (ပို့လိုက်သည့် ရက်) နှင့် အောက်ပါစာမျက်နှာတွင် ပုံဖော်ထားသည့်အတိုင်း တိုင်းတာပါမည်။

Soarian လူနာများထံမှ ကျသင့်ငွေ တောင်းခံခြင်းနှင့် ကောက်ယူစုဆောင်းခြင်း ဖြစ်စဉ်

(၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှစတင်၍)



* လက်ခံရယူနိုင်သော အုပ်စုမှာ နောက်ဆုံးထား ပေးချေရမည့်ရက်ကိုကျော်လွန်သွားပြီဖြစ်သည်

အပိုဆောင်း ကောက်ခံခြင်း ဆောင်ရွက်မှုများ (ECAs) -

HFA မူဝါဒအောက်တွင် ပံ့ပိုးမှုအတွက် တစ်ဦးတစ်ယောက်က အကျုံးဝင်ခြင်း ရှိမရှိကို ဆုံးဖြတ်ပေးရန် သင့်လျော်သော အားထုတ်မှုများ မပြုလုပ်မီ ဆေးကုသမှုအတွက် ငွေပေးချေမှုအား ရရှိရန် တစ်ဦးတစ်ယောက်အပေါ် ECAs ပြုလုပ်ခြင်းတွင် ပါဝင်ခြင်းမပြုလုပ်ရန်မှာ Summa Health System ၏ မူဝါဒဖြစ်သည် (“ဖွင့်ဆိုချက်များ” တွင် မှတ်သားထားသည့်အတိုင်း)။

ပြစ်မှုကျူးလွန်သော အကောင့်များ၏ ငွေကြေးကောက်ခံမှုကို ဥပဒေကြောင်းအရ သို့မဟုတ် တရားရေးနည်းလမ်း ဆောင်ရွက်မှုများအရ အပါအဝင် ရရှိနိုင်သော နည်းလမ်းအကုန်လုံးဖြင့် Summa Health System က ဆက်လက် လုပ်ဆောင်ပါမည်။ သို့သော်လည်း ဥပဒေကြောင်းအရ ဆောင်ရွက်မှုတွင် ဘဏ်စာရင်းလက်ကျန်ထိန်းသိမ်းခြင်း၊ ပိုင်ဆိုင်မှုများ ပြန်လည်ပိုင်ဆိုင်ခွင့်နှင့် နှုတ်ရွေးခွင့်ပိတ်ထားခြင်းတို့ မပါဝင်ပါ။ Summa Health System ကိုယ်စား လုပ်ငန်းဆောင်ရွက်နေသော မည်သည့်လုပ်ငန်းမဆိုက စည်းကမ်းဖောက်ဖျက်သော အကောင့်များထံမှ ငွေကြေး ကောက်ခံရာတွင် ဥပဒေကြောင်းအရ အရေးယူမှုများကို Summa Health System အား အသိပေးရမည်ဖြစ်သလို အတည်ပြုချက်ကိုလည်း ရယူရပါမည်။

HFA တွင် အကျိုးဝင်မှုအား ဆုံးဖြတ်ရန်အတွက် အားထုတ်မှုများ -

- ပြည့်စုံအောင် ဖြည့်ထားသော HFA လျှောက်လွှာများကို အနည်းဆုံး ရက်ပေါင်း ၂၄၀ ကာလအတွင်း (ဤနေရာတွင် ဖော်ပြထားသည့်အတိုင်း) လူနာများက လျှောက်ထားရန် Summa Health System က ခွင့်ပြုမည် မဟုတ်ပါ။
- HFA မူဝါဒဖြင့် လူနာ၏ အကျိုးဝင်မှုကို ဆုံးဖြတ်ရန် သင့်လျော်သော အားထုတ်မှုများ ပြုလုပ်ခြင်းမရှိဘဲ လူနာ သို့မဟုတ် အာမခံပေးသူတို့အား ECAs ပြုလုပ်မှုများ Summa Health System က ဆောင်ရွက်မည်မဟုတ်ပါ။ အထူးသဖြင့်
 - ကုသမှုအတွက် ငွေချေမှုကို ရရှိရန် မည်သည့် ECAs ကိုမျှ မစတင်သေးမီ ဤနေရာတွင် ဖော်ပြထားသည့် HFA မူဝါဒများကို တစ်ဦးချင်းစီအား Summa Health System က အသိပေးမည်ဖြစ်၍ ကုသမှုအတွက် ငွေစာရင်းရှင်းတမ်း မတောင်းခံမီ ပထမဆုံးအကြိမ်အဖြစ် စာတိုက်မှ ပေးပို့လိုက်သည့်ရက်မှ အနည်းဆုံး ရက်ပေါင်း ၁၂၀ ကြာသည်အထိ ထိုကဲ့သို့သော ECAs များစတင်ခြင်းကို စောင့်ဆိုင်းပေးပါမည်။
- အကယ်၍ Summa Health System ECAs ဆောင်ရွက်ရမည်ဆိုလျှင် တစ်ခု သို့မဟုတ် ယင်းထက်ပိုသည့် ECAs များ စတင်ခြင်းမပြုမီ အောက်ပါတို့ ဖြစ်ပေါ်ပါမည် -
- အကျိုးဝင်သူ တစ်ဦးချင်းစီအတွက် ဘဏ္ဍာရေး ပံ့ပိုးမှုများ ရရှိသည့်အကြောင်း လူနာထံ စာဖြင့် Summa Health System က အသိပေးပါမည်။ ကုသမှုအတွက် ငွေချေမှု စတင်ရယူရန် ကောက်ခံရမည့် အဆောက်အဦးနေရာထံ (သို့မဟုတ် အခြားခွင့်ပြုထားသည့် ပြင်ပအဖွဲ့အစည်းများ) ECAs များအား အသိပေးပါမည်။ စာဖြင့် အသိပေးထားသည့်ရက်မှ ရက်ပေါင်း ၃၀ ထက် ပိုစောခြင်းမရှိဘဲ ထို ECAs များကို စတင်နိုင်မည့် နောက်ဆုံးရက်အား ဖော်ပြပါမည်။ အထက်ဖော်ပြပါ အသိပေးစာတွင် HFA မူဝါဒ၏ ရိုးရှင်းသော အကျဉ်းဖော်ပြချက် ပါဝင်ပါမည်။ HFA မူဝါဒအကြောင်းနှင့် တစ်ဦးချင်းအနေဖြင့် လျှောက်လွှာလုပ်ငန်းစဉ်တွင် ပံ့ပိုးမှု မည်သို့ရယူနိုင်သည်ကို နှုတ်ဖြင့် အသိပေးရန် သင့်လျော်သော အားထုတ်မှု ပြုလုပ်ပါမည်။
- အကယ်၍ Summa Health System က တစ်ဦးတစ်ယောက်၏ ကုသမှု အကြိမ်ရေ အများအပြားအတွက် ကြွေးကျန်ငွေတောင်းခံလွှာကို ထိုငွေတောင်းခံလွှာများအတွက် တစ်ခု သို့မဟုတ် ယင်းထက်ပိုသော ECAs များအား စတင်ခြင်းမပြုမီ စုပေါင်းရမည်ဆိုပါက စုပေါင်းလိုက်မှုတွင် ပါဝင်သော လက်တလောအဖြစ်ဆုံး ကုသမှုအပိုင်းအတွက် ငွေစာရင်းရှင်းတမ်းတောင်းခံလွှာကို ပထမဆုံးအကြိမ်အဖြစ် စာတိုက်မှပို့ဆောင်ပြီးနောက် ရက်ပေါင်း ၁၂၀ ကြာသည်အထိ ECAs များ စတင်ခြင်းကို ဆိုင်းငံ့ထားပါမည်။
- အကယ်၍ ယခင်ကပေးအပ်ခဲ့သော ကုသမှုများအတွက် တစ်ခု သို့မဟုတ် ယင်းထက်ပိုသော ကြွေးကျန်ငွေတောင်းခံလွှာများရှိသူအား လိုအပ်သော ဆေးဝါးကုသမှုပေးရန် Summa Health System က ရွှေ့ဆိုင်းခြင်း၊ ငြင်းဆိုခြင်း သို့မဟုတ် ပေးအပ်ခြင်းမပြုမီ ငွေချေမှု ပြုလုပ်ရန်လိုအပ်ပါက တစ်ဦးချင်းစီကို HFA လျှောက်လွှာဖောင်နှင့် ယခင်ပေးအပ်ခဲ့သော ကုသမှုအတွက် တစ်ဦးတစ်ယောက်က တင်သွင်းထားသော HFA လျှောက်လွှာ (သို့မဟုတ် သက်ဆိုင်လျှင် ပြီးဆုံးထားသည့်) အား Summa Health System က လက်ခံခြင်းနှင့် ဆောင်ရွက်ပေးခြင်း ပြုလုပ်တော့မည်မဟုတ်သည့် နောက်ဆုံးရက်နှင့် အကျိုးဝင်သူများအတွက် ဘဏ္ဍာရေး ထောက်ပံ့မှုများ ရရှိနိုင်ကြောင်း ဖော်ပြထားသည့် စာဖြင့် ရေးသားထားသော သတိပေးချက်တစ်စောင်ကို

Summa Health System က ပေးပို့ပါမည်။ နောက်ဆုံးရက်သည် ရေးသားပေးပို့ သတိပေးသည့်ရက်မှ ရက်ပေါင်း ၃၀ ထက် ပိုစောမည်မဟုတ်ပါ။ သို့မဟုတ် ယခင်ကုသမှုအတွက် ငွေစာရင်းရှင်းတမ်းတောင်းခံလွှာကို စာတိုက်မှ ပေးပို့လိုက်သည့် ရက်မှ ရက်ပေါင်း ၂၄၀ ထက် ပိုစောမည်မဟုတ်ပါ။ စာဖြင့်ပေးပို့သည့် သတိပေးချက်နှင့် ရိုးရှင်းစွာ ရေးသားထားသော HFA အကျဉ်းချုပ်ကို Summa Health System က ပေးအပ်မည်ဖြစ်သလို Summa Health System ၏ HFA မူဝါဒအကြောင်းနှင့် HFA လျှောက်ထားမှု လုပ်ငန်းစဉ်တွင် တစ်ဦးချင်းစီအနေဖြင့် မည်ကဲ့သို့ ပံ့ပိုးမှုရယူနိုင်သည်ကို နှုတ်ဖြင့် တစ်ဦးချင်းစီအား သတိပေးရန် သင့်လျော်သော အားထုတ်မှုများ ပြုလုပ်ပါမည်။ HFA လျှောက်လွှာကို Summa Health System က အချိန်မီ လက်ခံရရှိခဲ့လျှင် လျှောက်လွှာကို မြန်ဆန်စွာ ဆောင်ရွက်ပေးပါမည်။

HFA လျှောက်လွှာကို ဆောင်ရွက်ပေးခြင်း

လျှောက်ထားရမည့်ကာလတွင် တစ်ဦးတစ်ယောက်က မပြည့်စုံသော HFA လျှောက်လွှာကို တင်ပို့ခဲ့ပါက Summa Health System က အောက်ပါတို့ကို ပြုလုပ်ပါမည် -

- လျှောက်ထားမှု ပြီးပြည့်စုံစေရန် လျှောက်ထားရမည့် HFA လျှောက်လွှာပုံစံ သို့မဟုတ် HFA အတွက် လိုအပ်သော ထပ်တိုး အချက်အလက်များ နှင့်/သို့မဟုတ် စာရွက်စာတမ်းများကို ဖော်ပြထားသည့် စာဖြင့်ရေးသားသတိပေးချက်ကို စာမျက်နှာ ၈ တွင် ဖော်ပြထားသော Summa Health System ထံ ဆက်သွယ်ရန်အချက်အလက်များနှင့်အတူ တစ်ဦးချင်းစီအား ပေးပို့ပါမည်။

လျှောက်ထားရန်ကာလအတွင်း ပြည့်စုံသော HFA လျှောက်လွှာကို တင်သွင်းခဲ့လျှင် Summa Health System က ဆောင်ရွက်မည်မှာ -

- ကုသမှုအတွက် တစ်ဦးတစ်ယောက်က HFA တွင် အကျုံးဝင်ခြင်း ရှိမရှိ အကျုံးဝင်မှု ဆုံးဖြတ်ပေးခြင်းကို ပြုလုပ်၍ အကျုံးဝင်မှု ဆုံးဖြတ်ချက် (သက်ဆိုင်လျှင် ထိုသူအကျုံးဝင်သည့် ပံ့ပိုးမှု) နှင့် ဤဆုံးဖြတ်ချက်အတွက် အခြေခံသည့်အချက်များကို ထိုသူအား စာဖြင့် ရေးသား သတိပေးပါမည်။

အကယ်၍ တစ်ဦးတစ်ယောက်အား ၎င်း၏ ကုသမှုအတွက် HFA တွင် အကျုံးဝင်ကြောင်း ဆုံးဖြတ်ပေးလိုက်လျှင် Summa Health System က ဆောင်ရွက်ပေးမည်တို့မှာ -

- အကယ်၍ တစ်ဦးတစ်ယောက်အား အခမဲ့ကုသပေးမှုမဟုတ်ဘဲ အခြားပံ့ပိုးမှုအတွက် HFA တွင် အကျုံးဝင်ကြောင်း ဆုံးဖြတ်ပေးလိုက်လျှင် HFA တွင် အကျုံးဝင်သူအနေဖြင့် ကုသမှုအတွက် ပေးချေရမည့်ပမာဏကို ညွှန်ပြပေးထားသည့် ငွေစာရင်းတမ်းတောင်းခံလွှာနှင့် ထိုပမာဏအား မည်ကဲ့သို့ ဆုံးဖြတ်ထားသည်အား ပေးပို့မည်ဖြစ်၍ ကုသမှုအတွက် AGB နှင့် သက်ဆိုင်သည့် အချက်အလက်များ မည်ကဲ့သို့ရယူနိုင်သည်ကို ဖော်ပြပါမည် သို့မဟုတ် ရှင်းပြပါမည်။
- HFA တွင် အကျုံးဝင်သူတစ်ဦးအနေဖြင့် ပေးချေရန်အတွက် ကိုယ်တိုင်တာဝန်ယူရန် ဆုံးဖြတ်ပေးထားသော

ပမာဏ (Summa Helath System သို့မဟုတ် ကုသမှုအတွက် ထိုသူပေးချေရန်ရှိသည်ကို ရောင်းချရန် Summa Health System က ရည်ညွှန်းပေးထားသော ပြင်ပအဖွဲ့အစည်းထံ ပေးချေရမည့်) ကို ကျော်လွန်သည့် ကုသမှုအတွက် ထိုသူပေးချေထားသည်များကို ကျော်လွန်သည့် ပမာဏက \$၅ အောက် နည်းပါးခြင်းမျိုး မဟုတ်ခဲ့လျှင် (သို့မဟုတ် ပြည်တွင်းအခွန်ကြေးငြာချက်တွင် ထုတ်ပြန်ထားသည့် ထိုမျှပမာဏ) ငွေပြန်အမ်းပေးခြင်း။

လျှောက်ထားရမည့် ကာလအတွင်း HFA လျှောက်လွှာ တင်သွင်းထားခြင်းမရှိသဖြင့် Summa Helath System က HFA လျှောက်လွှာ လက်ခံရရှိခြင်း မရှိခဲ့လျှင် ဤနေရာတွင် ဖော်ပြထားသည့်အတိုင်း HFA မူဝါဒအကြောင်း ထိုသူအား အသိပေးပြီးသည်နှင့် ကုသမှုအတွက် ကုန်ကျစရိတ်ကို ရရှိနိုင်ရန် ECGs ကို Summa Health System က စတင်ပါမည်။

5.0 ကိုးကားချက်များ

HFA မူဝါဒအောက်တွင် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုအတွက် ပြည့်မှီသည့် အာမခံ မရှိသူများနှင့် အာမခံ မလုံလောက်သူ လူနာများအတွက် အမျိုးမျိုးသော ရွေးချယ်နိုင်မှု နည်းလမ်းများကို Summa Health System က ပေးအပ်ထားပါသည်။ အချက်အလက်ပိုမိုသိရှိရန်အတွက် အောက်ပါ Summa Health System မူဝါဒများကို ကြည့်ပါ သို့မဟုတ် ဤမူဝါဒ၏ စာမျက်နှာ ၈ တွင် ဖော်ပြထားသည့်အတိုင်း Summa Helath System ထံ ဆက်သွယ်ပေးပါ -

- ပြည်တွင်းအခွန်ဥပဒေ § 501(r) မူဝါဒကို Summa Health System က လိုက်နာပါသည်။ Summa Health System ဘဏ္ဍာရေး ပံ့ပိုးမှုဆိုင်ရာ မူဝါဒ
- Summa Health System ဘဏ္ဍာရေး ကူညီထောက်ပံ့မှုဆိုင်ရာ ကျယ်ပြန့်သော မူဝါဒ

အထွေထွေ စည်းကမ်းချက်များ -

အလွဲသုံးမှု ဆန့်ကျင်ရေး စည်းကမ်း - တစ်ဦးတစ်ယောက်က HFA တွင် အကျုံးမဝင်မှုကို ဆုံးဖြတ်ခြင်းအား မယုံကြည် သို့မဟုတ် မမှန်ကန်ပါဟု Summa Health System က ယုံကြည်သော အချက်အလက်များနှင့် တစ်စုံတစ်ဦးအား ခြိမ်းခြောက်၍ သို့မဟုတ် အနိုင်အထက်ပြုသော နည်းလမ်းဖြင့် ရရှိလာသော အချက်အလက်များအပေါ် Summa Health System က အခြေခံ၍ ဆောင်ရွက်မည်မဟုတ်ပါ။

ဆေးဝါးကူညီထောက်ပံ့ခြင်းတွင် အကျုံးမဝင်မှုကို ဆုံးဖြတ်ခြင်း - ဆေးဝါးကူညီထောက်ပံ့ခြင်းတွင် အကျုံးမဝင်နိုင်သည်ဟု Summa Health System က ယုံကြည်ထားသူထံမှ ပြည့်စုံသော HFA လျှောက်လွှာကို လက်ခံရရှိသည့်အခါ ကုသမှုအတွက် HFA တွင် ထိုသူက အကျုံးမဝင်ခြင်း ရှိမရှိကို ဆုံးဖြတ်နိုင်ရန် သင့်လျော်သော အား ထုတ်မှုများကို Summa Health System က မပျက်မကွက်ပြုလုပ်ပေးမည်ဖြစ်သလို ထိုသူ၏ ဆေးဝါးကူညီထောက်ပံ့ခြင်းအတွက် လျှောက်လွှာကို ဖြည့်၍ တင်သွင်းပြီးနောက် ထိုသူ၏ ဆေးဝါးကူညီထောက်ပံ့ခြင်းတွင် အကျုံးမဝင်မှုကို ပြုလုပ်ပြီးသည့်အချိန်ထိ ၎င်းက ကုသမှုအတွက် HFA တွင် အကျုံးမဝင်ခြင်း ရှိမရှိကို ဆုံးဖြတ်ခြင်းအား Summa Health System က ရွေ့ဆိုင်းနိုင်ပါသည်။

HFA လျှောက်လွှာကို စွန့်လွှတ်ခြင်း မပြုနိုင်ပါ - HFA မူဝါဒအောက်တွင် ပံ့ပိုးမှုကို လျှောက်ထားလိုခြင်းမရှိကြောင်း လက်မှတ်ထိုးဖော်ပြချက် သို့မဟုတ် ဤနေရာတွင် ဖော်ပြထားသည့် အသိပေးချက်ကို လက်ခံရရှိခြင်းကဲ့သို့ တစ်ဦးတစ်ယောက်ထံမှ စွန့်လွှတ်ကြောင်း လက်မှတ်ထိုးထားမှုကို လက်ခံရရှိခြင်းသည် HFA တွင် ထိုသူအကျုံးမဝင်ခြင်းမရှိကြောင်း ဆုံးဖြတ်ခြင်းမမည်ပါ။

HFA တွင် အကျုံးမဝင်မှုကို ဆုံးဖြတ်ခြင်းအတွက် နောက်ဆုံးအခွင့်အာဏာ - တစ်စုံတစ်ဦးသည် HFA အကျုံးမဝင်မှု ရှိမရှိဆိုသည်ကို ဆုံးဖြတ်မည့် ကြောင်းကျိုးဆီလျော်သော ကြိုးပမ်းဆောင်ရွက်မှုများကို Summa Health System မှ ပြုလုပ်ထားပြီးဖြစ်ကာ ထိုပုဂ္ဂိုလ်အား ECA ပေးအပ်ခြင်းမပြုရန် ဆုံးဖြတ်ချက်အတွက် အဆုံးသတ် အဆုံးဖြတ်ပေးပိုင်ခွင့်ရှိသော အခွင့်အာဏာကို Summa Health System လူနာဘဏ္ဍာရေးပံ့ပိုးမှုဆိုင်ရာ ဝန်ဆောင်မှုဌာနက စွဲကိုင်ထားပါသည်။

အခြားအဖွဲ့အစည်းများနှင့် သဘောတူညီချက်များ - ကုသမှုနှင့် သက်ဆိုင်သည့် တစ်ဦးတစ်ယောက်၏ ကြွေးမြီများကို Summa Health System က အခြားအဖွဲ့အစည်းတစ်ခုထံသို့ ရောင်းချခဲ့လျှင် သို့မဟုတ် လွှဲပြောင်းခဲ့လျှင် ထိုသူသည် ကုသမှုအတွက် HFA တွင် အကျုံးမဝင်သူဖြစ်ကြောင်း ဆုံးဖြတ်ပေးရန် သင့်လျော်သောအားထုတ်မှုများ ပြုလုပ်ပြီးသည်အထိ ကုသမှုအတွက် ငွေချေမှုကို ရရှိရန် မည်သည့် ECAs ကိုမှ ယူဆောင်သွားခြင်း မရှိရေးကို သေချာစေရန် သင့်လျော်စွာ ရေးသားထားသော တရားဝင်ချုပ်ဆိုသည့် စာချုပ်သဘောတူညီချက်ကို ထိုအဖွဲ့အစည်းနှင့် ချုပ်ဆိုပါမည်။

စာရွက်စာတမ်းများကို အီလက်ထရွန်နစ်နည်းလမ်းဖြင့် ပေးပို့ခြင်း - ရေးသားသတိပေးချက် သို့မဟုတ် ဆက်သွယ်မှုများကို အီလက်ထရွန်နစ်နည်းလမ်းဖြင့် လက်ခံရန် လိုလားသည်ဟု ညွှန်ပြထားသူများထံ ဤမူဝါဒတွင် ဖော်ပြထားသည့် စာဖြင့်သတိပေးချက်များ သို့မဟုတ် ဆက်သွယ်မှုများကို အီလက်ထရွန်နစ်နည်းလမ်းဖြင့် (ဥပမာ - အီးမေးလ်ဖြင့်) Summa Health System က ပေးပို့နိုင်ပါသည်။

ဘဏ္ဍာရေးဆိုင်ရာ အကြံပေးများ

ငွေပေးချေရန် စီစဉ်မှုများ၊ အာမခံ လွှမ်းခြုံနိုင်မှု၊ ဆေးဝါးကုသမှုနှင့် အခြား ဘဏ္ဍာရေးဆိုင်ရာ မေးမြန်းလိုသည်များအတွက် သင့်မေးခွန်းများကို ဖြေဆိုပေးရန် ဘဏ္ဍာရေးဆိုင်ရာ အကြံပေးများ ရှိပါသည်။

ဘဏ္ဍာရေးဆိုင်ရာ အကြံပေးခြင်းအကြောင်း ပိုမိုသိရှိလိုပါက အောက်ပါဖုန်းနံပါတ်ကို ခေါ်ဆိုပေးပါ -

- Summa Health System – Akron Campus (330) 375-6685
- Summa Health System – Barberton Campus (330) 615-3236

လူနာအကောင့် ဝန်ဆောင်မှုများ

Summa Patient Customer Service Account Services အတွက် 234.312.5700 သို့မဟုတ် 800.543.7750 (အိုဟိုင်းယိုးတွင်) သို့ ခေါ်ဆိုပေးပါ။ ကိုယ်စားလှယ်များကို တနင်္လာမှ သောကြာထိ၊ နံနက် ၈:၀၀ နာရီမှ ညနေ ၄:၃၀ နာရီအထိ ရရှိနိုင်ပါသည်။